

یتس تنی قدهی ایکی دوال یاسی لکی و لیئی وی یبئی تک مهتسی ب هرامژ - مهتو هج ی ژۆر

Jeff Pippenger

2025-12-26

تس تنی وی ی ژۆر

Ña Joélpe oñemombe'u porã Ñandejára parral ogehundiha pe irundýha generaciónpe.

᠋ᠣᠯᠤ ᠋ᠣᠪᠰᠠ ᠋ᠳᠦᠭᠦᠨ ᠋ᠬᠢ ᠋ᠠᠨᠠᠳᠦᠵᠠ ᠋ᠣᠷᠠᠯ ᠋ᠳᠦ ᠋ᠣᠡᠭᠡᠬᠡᠨᠳᠢᠬᠠ.

Ecoutez ceci, vous les vieillards, et prêtez l'oreille, vous tous habitants du pays. Cela est-il arrivé de votre temps, ou même du temps de vos pères? Racontez-le à vos enfants, et que vos enfants le racontent à leurs enfants, et leurs enfants à la génération suivante.

Od palmerwǝrmmǝ kúlo wádzi la, lǝkǝstǝ dé du; eye lǝkǝstǝ kúlo wádzi la, kánkǝwǝrmmǝ dé du; eye kánkǝwǝrmmǝ kúlo wádzi la, kátapila dé du.

Къараъ, хьобжархой, цѣна хьахо; а гѣйгѣ делла, шарап уыш бѣаргыйлачу барта хьобгу хьан, цу керлачу шарапа бахъана долуш, цунга хьан мотта тѣра дѣакъастийна. Иоиль 1:1–5.

Akwukwọ ilu banyere ụmụ agboghọ iri bụ akwukwọ ilu banyere Adventism, ma mmalite ịma jijiji n'ime ilu ahụ na-eme mgbe a na-ekewa ọka wit na ahịhịa ọjọọ, n'oge ahụ ka ahịhịa ọjọọ na-amata eziokwu ahụ na e “bepurụ” ha n'ime “mmanya ọhụrụ.” Okwu ahụ bụ “bepurụ” na-anọchi anya nzọkwụ mbụ nke ogbugba ndụ Abram, ebe e ghubiri ehi nwanyi, ewu nwanyi, na ebule n'akụkụ abụọ n'emume ahụ ịjị mee ka ogbugba ndụ ahụ guzosie ike site n'ọbara. N'otu akụkụ ahụ nke ogbugba ndụ ahụ, Chineke na-akọwapụta na Ọ ga-eleta ndị Ya n'ikpe n'oge ogbo nke anọ.

Y le dijo a Abram: Ten por cierto que tu descendencia será extranjera en tierra ajena, y servirá a sus moradores; y éstos la afligirán cuatrocientos años. Mas también a la nación a la cual servirán, yo la juzgaré; y después saldrán con gran riqueza. Y tú vendrás a tus padres en paz, y serás sepultado en buena vejez. Pero en la cuarta generación volverán acá; porque aún no ha llegado a su colmo la maldad de los amorreos. Génesis 15:13–16.

Agha gé prophecy agyo n'eta ogbo, n'ogbo Moses, Onyebuchi deputara Iwu Iri ahụ dika akara ogbugba-ndu n'etiti Chineke na ndi Ọ hoputara. N'iwu nke abuo n'ime iwu iri ahụ, e mere ka ihè nke ogbo anọ Abram puta ihè kari.

Non jap'orsquiti jumanacuna lurasqa imatapas, ni hanaq pacha patapi kaq imakunapa rikch'aynintapas, ni kay pacha uraypi kaq imakunapa rikch'aynintapas, ni kay pacha uran yaku ukunpi kaq imakunapa rikch'aynintapas. Ama paykunaman qonqorikuychu, amataq sirviychu; noqaqa, Señor Diosniyki, celoso Dios kani, cheqnikuqniykunapa taytankunapa huchankuta wawakunaman watukuq, kimsa ñiqinmanta tawa ñiqinkama; kuyakuqniykunaman ichaqa, kamachiykunata waqaychaqkunamanwan, waranqa waranqakunaman misericordiata rikuchini. Éxodo 20:4–6.

Abram ၏ ပဋိညာဉ်ဆိုင်ရာ မျိုးဆက်လမ်းဆက်ကို ဘုရားသခင်၏ သဝန်တိုတတ်သော ဘုရားအဖွဲ့တစ်ဦး၏ လက္ခဏာကို ကြီးမားစွာထင်ရှားစေခြင်းနှင့် ပေါင်းစည်းထည့်သွင်းထားသည်။ ထိုသဝန်တို့ခင်းကို ထုလုပ်သော ရုပ်တုများနှင့် ဆန့်ကျင်ယှဉ်ပြထားသည်။ Abram ၏ စတုတ္ထမျိုးဆက်နှင့်အတူ တဖျဉ်းဖျဉ်း တိုးတက်ဖော်ပြသော တရားစီရင်ခင်းတစ်ရပ်ကိုလည်း ကျွန်ုပ်တို့ တွေ့ရသည်။ ထိုတရားစီရင်ခင်းသည် ဘုရားသခင်၏ လူမျိုးတော်တို့ ကျန်ဘဝ၌ ချစ်နှစ်ခံနေရသော လူမျိုးတစ်မျိုးအပေါ်လည်းကောင်း၊ ဘုရားသခင်၏ လူမျိုးတော်တို့အပေါ်လည်းကောင်း ကျရောက်ခဲ့ပြီး ထိုနောက် Amorites တို့သည်လည်း တရားစီရင်ခင်းခံရမည် ဖြစ်သည်။ Abram သည် ဘုရားသခင်၏ အိမ်တော်မှ စတင်ကာ ကမ္ဘာလောကတစ်လျှောက် တဖျဉ်းဖျဉ်း ဆက်လက်ရှေ့လျားသွားသော တရားစီရင်ခင်းဖြစ်စဉ်တစ်ရပ်ကို ဖော်ထုတ်ပြောပြီး ဒုတိယပညတ်တော်သည်လည်း ထိုတရားစီရင်ခင်းဖြစ်စဉ်က လူသားတို့ကို ဘုရားသခင်ကို မှန်းသောသူတစ်စုံနှင့် ဘုရားသခင်ကို ချစ်သောသူတစ်စုံဟူ၍ ခွဲခြားကွဲခြား ဖော်ပြဖွင့်၍ “သင်တို့သည် ငါ့ကို ချစ်လျှင် ငါ၏ ပညတ်တော်တို့ကို စောင့်ရှောက်ကြည့်” ဟု အမိန့်တော်ပြောသော Sunday law ကို ထင်ဟပ်ပြောလျက်ရှိသည်။

Sa kaparehong panahon nga ginahatag ang Kasugoan didto sa Sinai, ginapakita kay Moises ang kinaiya sang Dios.

Ug kini miingon si Jehova kang Moises, Pukpa alang kanimo ang duha ka papan nga bato nga sama sa nahauna; ug ako mosulat ibabaw niining mga papan ang mga pulong nga diha sa unang mga papan, nga imong gibuak. Ug andam ka sa buntag, ug tumungas ka sa buntag ngadto sa bukid sa Sinai, ug mag-atubang ka didto sa akong presensya sa kinatumyan sa bukid. Ug walay bisan kinsa nga tawo nga motungas uban kanimo, ni may bisan kinsa nga makita sa tibook nga bukid; ni tugoti ang mga panon sa carnero ni sa mga panon sa vaca nga manibsib atubangan nianang bukid.

Us k'aat tu t'ook'saj ka'ap'éeel kúulich tunich bey u yéetel leti' le jump'éelelo'; ka bin Moisés ah sáansamal sáamal, ka na'aksaj ti' witz Sinaí, bey u tsolaj le Yúumilo'; ka tuch' u k'ab ka'ap'éeel kúulich tunich. Ka le Yúumilo' éemij ichil muyal, ka wa'laj yéetel leti' te'elo', ka t'aanej u k'aaba' le Yúumilo'. Ka le Yúumilo' máan tu táan, ka t'aanej,

Rabbi, Allah Mai-girma, Mai jinkai ne, Mai alheri, Mai hakuri, kuma Mai yalwar alheri da gaskiya; yana kiyaye jinkai ga dubbai, yana gafarta mugunta da ketare da zunubi, amma ko kadan ba zai wanke mai laifi ba; yana hukunta muguntar iyaye a kan 'ya'ya, da kan 'ya'yan 'ya'yansu, har zuwa tsara ta uku da ta hudu.

U Mûsâ zû kir, û serê xwe ber bi erdê ve xwar kir û perestî kir. Û wî got: Ger niha min di ber çavên te de kerem dîtibe, ya Xudan, ez ji te dixwazim ku Xudanê min di nav me de here; çimkî ev gelê stûrî ye; û neheqîya me û guneha me bibexşe, û me wekî mîratê xwe bistîne. Derketin 34:1–9.

നായപ്രമാണത്തിന്റെ രണ്ടാമത്തെ നല്കൽ 1850-ലെ മുൻഗാമി ചാർട്ടറിനോടു പൊരുത്തപ്പെടുന്നു. ആദ്യ പലകകൾ തകർക്കപ്പെട്ടു; ആദ്യ പലകയിൽ അക്ഷരങ്ങളിൽ ഒരു പിശകും ഉണ്ടായിരുന്നു. അന്ന് പുരാതന യിസ്രായേൽ നായപ്രമാണത്തിന്റെ

তামামা কতলা জনে গর এলা হামদে যানবাহন কনিতিগে আগতে চুক্তরি শরতাবলি
পর্যালোচনা নকরে? লাওদকিয়ো সপ্তম-দবি অ্যাডভেন্টিস্টসুর কতলা জনে জানে যে গডর
সতে তানর চুক্তগিত অঙ্গীকারর একবোরে প্রথম শরত অইল—গড নজিহে পরচিয় দনে যে
তইন সেই দয়ালু গড, যনি চিত্তরথ প্রজন্মে বিচার কার্যকর করনে? টুরযাজডে অইল, তানরা
মলিরাইট ইতিহাসর মৌলকি সত্যসমূহ জানে না, আর নজিরা যে চুক্তগিত সম্পর্কর দাবি
করে, তার ভিত্তিগিত সত্যসমূহও জানে না; আর এই কারণে, প্রাচীন ইসরায়েলের লাকান, তানরা
তানর পরদির্শনর সময় চনিে না। ওই পরদির্শন-পর্ব, যইটা ৭/১১ তে শুরু অইছিলি, তার সমাপ্তি
অইল সেই সময়, যহন মাঝরাতে তানরা জাগিয়া উঠে শুধু এইটা উপলব্ধি করে যে তানরা বচ্ছিন্ন
কইরা ফালানো অইছে।

«Апрел 18-дә, ишилип чүшиватқан имарәтләр көрүнүши көз алдимдин өткәндин икки күн кейин, Лос-Анджелесдики Карр көчисидики черковта бәлгиләнгән учришишқа бериш үчүн йолға чиқтим. Черковқа йеқинлашқинимизда, гезит сатқучи балиларниң: «Сан-Франсиско йәр тәврәштин вәйран болди!» — дәп вақирғанлирини аңлидук. Қәлбим ағир һаләттә, бу дәһшәтлик пәжиә тоғрисидики дәсләпки, алдираш бесилған хәвәрләрни оқудум.»

«Две недели спустя, возвращаясь домой, мы проезжали через Сан-Франциско и, наняв экипаж, провели полтора часа, осматривая разрушения, произведённые в этом великом городе. Здания, которые считались неуязвимыми для бедствия, лежали в развалинах. В некоторых случаях здания частично ушли в землю. Город представлял собой поистине ужасающую картину бессилия человеческой изобретательности создать огнеупорные и сейсмостойкие сооружения.

«Пайғамбар Софония арқылы Жаратқан Ие зұлымдық істеушілерге әкелетін үкімдерін нақтылап айтады: “Жаратқан Ие былай дейді: Мен жер бетінен бәрін мүлде жоямын. Адамды да, хайуанды да жоямын; аспан құстарын, теңіз балықтарын және зұлымдармен бірге сүріну себептерін де жоямын; жер бетінен адамды жоқ қыламын, — дейді Жаратқан Ие.”»

«И Господын кѳурбаны кюнюнде болажакъ: Мен бийлени, патшаны ювукъларын ве ят кийим кигенлернин эписини джезalandыражагъым. О кюнде бусагъанын устюнен сичраянларнын эписини де джезalandыражагъым; олар агъаларынын эвлерини зорлукъ ве ягъаннен толдуралар....»

“Y acontecerá en aquel tiempo, que registraré a Jerusalén con lámparas, y castigaré a los hombres que reposan tranquilos sobre sus heces; que dicen en su corazón: El Señor no hará

bien, ni hará mal. Por tanto, sus bienes serán convertidos en botín, y sus casas en desolación; edificarán también casas, mas no las habitarán; y plantarán viñas, mas no beberán el vino de ellas.

“‘Ri uruk ja Apu Qutunqan aswan qayllañam, qayllañam, sinchi usqhayllañam hamusqan; Apu Qutunqan p’unchaypa kunanqa uyarisqa kachkan: kallpayuq runapas chaypi ancha llakiywan waqanan. Chay p’unchayqa phiñakuypa p’unchayninmi, ñak’ariypa ch’iqnakuypa p’unchayninmi, tukukuypa ch’usaqyakuypa p’unchayninmi, tutayaypa laqhayaypa p’unchayninmi, phuyu ancha yana tutapa p’unchayninmi, waqraq waqaychasqapa qayllachisqapa p’unchayninmi, sinchi muyurisqa llaqtakunapa hawanpi, hatun alto torrekunapa hawanpipas. Hinallataq runakunaman ñak’ariyta apamushaq, ñawsa runakuna hina purinqaku, imaraykuchus Apu Diospa contranpi huchallikusqankurayku; yawarninkuta allpa hina ich’aspasunchis, aychankutapas wanupaq hina. Qullqinkupas qoriynkupas mana atinchu qispichiyta Apu Qutunqan phiñakuynin p’unchayninpi; aswanpas tukuy hallp’aqa paypa celonina ninawan mikhusqa kanqa; payqa kay hallp’api tiyaqkunata llapa, usqhayllataq tukuchinqa.’ Sofonías 1:2, 3, 8–18.”

“Ñandejára ndaikatuvéima oha’arõ heta aravo. Oñepyrũma voi hína Hojuicio oguejy umi tenda peteĩteĩre, ha pya’eterei Ipochy rechaukaha ojehechaukáta ambue tendápe.”

“ငင်းအခြေအနုတေစ်ရပ်လုံးကို ဘုရားသခင်သည် အုပ်စိုးပိုင်ရှင်ဖြစ်တော်မူကခြင်း ဖော်ပြမည့် အဖွဲ့အစည်းအစဉ်အဆက်တစ်ရပ် ရှိလာလိမ့်မည်။ သမ္မမာတရားကို ရှင်းလင်းပြောသား၍ လွှဲမှားမခံနိုင်သော ဘာသာစကားဖြင့် ကပြောရမည်။ ကျွန်ုပ်တို့သည် လူမျိုးတစ်ရပ်အနေဖြင့် သန့်ရှင်းသောဝိညာဉ်တော်၏ အုပ်ချုပ်လမ်းညွှန်တော်မူခြင်းအောက်တွင် ထာဝရဘုရား၏လမ်းကို ပြင်ဆင်ရမည်။ ဧဝံဂေလိတရားကို ငှင်း၏သန့်စင်ခြင်းအတိုင်း ပေးအပ်ရမည်။ အသက်ရှင်သောရေစီးကခြင်းသည် မိမိစီးဆင်းရာလမ်းကခြင်းတစ်လျှောက် ပိုမိုနက်ရှိုင်းလာရမည်။ ပိုမိုကျယ်ပြန့်လာရမည်။ နီးသောအရပ်၌လည်းကောင်း၊ ဝေးကွာသောအရပ်၌လည်းကောင်း၊ လူတို့ကို ထွန်ယက်ရာမှလည်းကောင်း၊ စိတ်ကို အများအားဖြင့် လုံးဝကိုင်စွဲထားတတ်သော ပိုမိုသာမန်သော စီးပွားရေးလုပ်ငန်းဆိုင်ရာ အလုပ်အကိုင်များမှလည်းကောင်း ခေါ်ထုတ်မည်ဖြစ်ပါပြီ။ အတွင်းအကျိုးရှိသူများနှင့် ဆက်စပ်လျက် ပညာပေးလေ့ကျင့်ပေးမည်ဖြစ်သည်။ ထိုရောက်စွာ အမှတ်တော်ဆောင်ရွက်ရန် သင်ယူကပြည့်အခါ သူတို့သည် သမ္မမာတရားကို တန်ခိုးနှင့်တကွ ကပြောကပြသိမ့်မည်။ ဘုရားသခင် အုပ်စိုးတော်မူခြင်း၏ အလွန်အံ့ဖွယ်သော ဆောင်ရွက်ချက်များအားဖြင့် အခက်အခဲတောင်ကြီးများကို ဖယ်ရှား၍ ပင်လယ်ထဲသို့ ပစ်ချခံရလိမ့်မည်။ မကြာမီပြုမည့် နှစ်ထိုင်ကပြည့်အတွက် အလွန်အရေးပါသော သတင်းစကားကို ကပြရမည်၊ နားလည်ရမည်။ လူတို့သည် အဘယ်သည် သမ္မမာတရားဖြစ်သည်ကို သိကပြသိမ့်မည်။ အမှတ်တော်သည် ရှေ့သို့ ထိုးထွက် ရှေ့သို့ ဆက်လက်တိုးတက်သွားမည်ဖြစ်၍ မကြာမီတစ်လုံးလုံးကို သတိပေးပြီးမှသာ အဆုံးသည် ရောက်လာလိမ့်မည်။”

«Көннәр үткән саен, Алланың хөкемнәренен дөнъяда булуы тагын да ачыграк күренә бара. Утта, су басуда һәм жир тетрәүдә Ул бу жирдә яшәүчеләрне Үзенен якын килүе хакында кисәтә. Дөнъя тарихындагы бөөк кризис житеп килгән вакыт якынлашып бара; ул чакта Алла идарәсендәге һәр хәрәкәт көчле кызыксыну һәм әйтеп бетергесез курку белән күзәтеләчәк. Алланың хөкемнәре бер-бер артлы бик тиз киләчәк — ут, су басу һәм жир тетрәү, сугыш һәм кан кою белән.»

«Еҳ, кош мардум вақти тафаккуди худро медонистанд! Бисёранд онҳое ки ҳанӯз ҳақиқати озмоишкунандаи ин замонро нашунидаанд. Бисёранд онҳое ки Рӯҳи Худо бо онҳо чидду ҷаҳд мекунад. Вақти доварҳои ҳалоккунандаи Худо барои онҳое, ки фурсате барои омӯхтани ҳақиқат надоштаанд, вақти раҳмат аст. Худованд бо меҳрубонӣ бар онҳо назар хоҳад кард. Дили пур аз раҳмати Ӯ ба ҳоли онҳо ба ларза меояд; дасти Ӯ ҳанӯз барои начот додан дароз аст, дар ҳоле ки дар бар рӯи онҳое ки намехостанд ворид шаванд, дар баста шудааст.»

“Қъасры Аллах Озуън узакъ сабырлы ғъалында қъалдыргъаны иле коруне. Ол Озуън хёкюмлерины тутуп тура, эскертив хабар бутюн инсанлара билдирилсин деп куте. Эй, бизим халкъымыз, дунягъа раҳметин сон хабарын бермек масъулиети озлериныц устюне тюшкенины тийишли шекильде хисс этселер эди, не деген ажайып бир иш япылыр эди!” Testimonies, volume 9, 94–97.